

အသိပေးကြေညာချက်

ရက်စွဲ။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်

၁။ အာရှနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက်ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ(၄၅)ရက် အတွင်းလည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ ရက်ပေါင်း (၉၀) အတွင်းလည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက်ထည့်သွင်းရန်နှင့် လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ကြောင်းစိစစ်တွေ့ရှိရပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၂ ဖြင့် ထုတ်ပြန်ထားပါသည်။

၂။ အဆိုပါ သတ်မှတ်ချက်အရ ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်-

- (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်ပပို့ကုန်တင်ပို့ပြီးနောက် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေပေးသွင်းရန်ကျန်သည့် ကုမ္ပဏီစာရင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ပေးပို့ခြင်း၊ တစ်ချိန်တည်းတွင် သက်ဆိုင်ရာ AD ဘဏ်များသို့ အကြောင်းကြားခြင်း၊
- (ခ) ကုန်သွယ်ရေးဦးစီးဌာနသည် အဆိုပါကုမ္ပဏီစာရင်းကို ပို့ကုန်ရငွေပြန်လည်ပေးသွင်းနိုင်ရေးအတွက် UMFCCL သို့ ထပ်ဆင့် အကြောင်းကြားခြင်း၊
- (ဂ) ကုန်သွယ်ရေးဦးစီးဌာနက ကုမ္ပဏီများသို့ အသိပေးအကြောင်းကြားပြီးနောက် ရက်သတ္တ (၂) ပတ်အတွင်း ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ပိတ်သိမ်းခြင်း၊
- (ဃ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ကြောင်း စာရင်းရှင်းလင်းပြီးသည့် ကုမ္ပဏီများစာရင်းကို ကုန်သွယ်ရေးဦးစီးဌာနသို့ အကြောင်းကြားလာပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် ပြန်လည်ဖွင့်လှစ်ပေးခြင်း။

၃။ သို့ဖြစ်ပါ၍ စာရင်းရှင်းလင်းမှုမရှိသည့် ကုမ္ပဏီများအား အထက်ပါအစီအမံအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ပိတ်သိမ်းပြီးသည့်တိုင် စာရင်းရှင်းလင်းမှုမရှိသည့်ကုမ္ပဏီများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံးငွေစီမံ ခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂-က အရ လည်းအရေးယူသွားမည်ဖြစ်သဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း အပြီးပေးချေသွားကြရန် အသိပေးအပ်ပါသည်။

ကုန်သွယ်ရေးဦးစီးဌာန

Public Announcement

Date: 6 October, 2023

1. According to the Notification No. 27/2022 of the Central Bank of Myanmar, export earnings of goods to be exported to Asian countries shall be deposited within 45 days, and export earnings of goods to be exported to other countries shall be deposited within 90 days in foreign currency into the exporter's bank account in the state and if non-compliance is found, action will be taken in accordance with section 42-A of the Foreign Exchange Management Law.
2. For companies that do not deposit the export earnings in accordance with the above-mentioned requirements, the following measures will be processed:
 - (a) The Central Bank of Myanmar (CBM) sends the list of companies that are fail to deposit export earnings within a specified period after exportation, to the Ministry of Commerce. At the same time, the CBM also sends the list to the respective AD banks.
 - (b) The Department of Trade will further inform the list of companies to the UMFCCL to deposit export earnings.
 - (c) The Department of Trade suspends the Certificate of Exporter Importer Registration of companies that do not deposit export earnings within two weeks after informing the companies.
 - (d) If the Central Bank of Myanmar informs the list of companies whose export earnings have been received, the Department of Trade unsuspends Certificate of Exporter Importer Registration.
3. For the companies that do not deposit export earnings, action will be taken according to the above measures and the Central Bank of Myanmar will take actions against the companies that do not deposit export earnings even after the suspension of the Certificate of Exporter Importer Registration, according to Section 42-A of the Foreign Exchange Management Law. Therefore, exporters are hereby informed to deposit their export earnings within the specified period.

Department of Trade